

**မာတိကာ**



၁၈။ ဒိုက်ထိုး	၂၈
၁၉။ မိကျောင်း	၂၉
၂၀။ မြွေဟောက်	၃၀
၂၁။ အောက်ပိုင်းသွေး	၃၀
၂၂။ စစ်သည် II	၃၂
၂၃။ ကလေးနေဟန်	၃၃
၂၄။ နံနက်ခင်းအင်အားသွင်းကျင့်စဉ်တွဲ	၃၄

၂၅။ စစ်ရေးပြအဆီချ	၃၇
၂၆။ ဆေးဘောလုံးနှင့် ဆောင့်ကြောင့်ရှေ့ထိုး	၃၈
၂၇။ လက်ဆွဲမှလွှဲ	၃၉
၂၈။ ဘာပီ	၄၀
၃၀။ ဆေးဘောလုံးနှင့် ဒူးတိုက်လေ့ကျင့်ခန်း	၄၁
၃၁။ ပုခုံးမြှောက်ခုန်	၄၂
၃၂။ တွန်းတင်	၄၃
၃၃။ ဆေးဘောလုံး	၄၄
၃၄။ မျက်နှာသုတ်ပဝါနှင့် ခုန်ကျော်ခြင်း	၄၅
၃၅။ စစ်ရေးပြ အဆီချလေ့ကျင့်ခန်းတွဲ	၄၆

၁။ လေ့ကျင့်ခန်းများ	၄
၂။ သွေးပူလေ့ကျင့်ခန်း	၆
၃။ သွေးအေးလေ့ကျင့်ခန်း	၁၀

၄။ ပီလိတ်စ်ခါးဆစ်	၁၂
၅။ ပီလိတ်စ်ဝေါဟာရများရှင်းလင်းချက်	၁၃
၆။ ပီလိတ်စ် - ၁၀၀	၁၄
၇။ ကွေးထ	၁၅
၈။ ဘေးလိမ်	၁၆
၉။ မြား	၁၇
၁၀။ ဘောလုံးထိန်း	၁၈
၁၁။ ဘေးကွေး	၁၉
၁၂။ ကပ်ကြေး	၂၀
၁၃။ ရေသူမ	၂၁
၁၄။ ပီလိတ်စ်ပင်မအချိုးအဆစ် လေ့ကျင့်ခန်းတွဲ	၂၂

၁၅။ နံနက်ခင်းအားသွင်း လေ့ကျင့်ခန်းတွဲ	၂၅
၁၆။ မတ်တပ်ရှေ့ကွေး	၂၆
၁၇။ ရှေ့တက်စစ်သည်	၂၇




၄၂။ ခြေတစ်ဖက်ဆွဲ	၅၅
၄၃။ မြည်းကန်ချက်	၅၆
၄၄။ ဘယ်ခြေ မ တင်	၅၇
၄၅။ ခန္ဓာကိုယ်အောက်ပိုင်းလှုပ်ပူ လေ့ကျင့်ခန်းတွဲ	၅၈

၄၆။ ကိုယ်ခန္ဓာအမြန်ကျစ်လျစ်မာကျောသော လေ့ကျင့်ခန်း	၆၁
၄၇။ ဆောင့်ကြောင့်ထိုင်လက်မြှောက်	၆၂
၄၈။ ဘောလုံးနှင့် ရှေ့တိုးလိမ်	၆၃
၄၉။ ရှေ့တိုး ထင်းခုတ်	၆၄
၅၀။ ဆောင့်ကြောင့်ထိုင် ပုခုံးလေ့ကျင့်ခန်း	၆၅
၅၁။ ဒမ်ဘယ်လ်နှင့် ရေကူးခြင်း	၆၆
၅၂။ ဘောလုံးရင်းဘတ်တွန်းတင်	၆၇
၅၃။ တင်ပါးမြှင့်တင်	၆၈
၅၄။ တံကောက်ခွက်ကြောကွေး	၆၉
၅၅။ ခန္ဓာကိုယ်အမြန်မာကျောသော လေ့ကျင့်ခန်းတွဲ	၇၀

၅၆။ ကိုယ်ဟန်ကျော့ရှင်း	၇၃
၅၇။ ကိုယ်နေဟန်နှင့် ပတ်သက်၍ သိစရာများ	၇၄
၅၈။ မြွေဟောက်	၇၅
၅၉။ လင်းပိုင်	၇၆
၆၀။ ဘောလုံးနှင့် လေးဖက်ထောက်	၇၇
၆၁။ လက်မောင်းနောက်ကြောပြင်လေ့ကျင့်ခန်း	၇၈
၆၂။ ဘောလုံးပေါ် လက်မောင်းလေ့ကျင့်ခန်း	၇၉
၆၃။ ကြောင်ဝပ်	၈၀
၆၄။ ဘောလုံးနောက်ကျောဆန့်	၈၁
၆၅။ ကိုယ်ဟန်ကျော့ရှင်းလေ့ကျင့်ခန်းတွဲ	၈၂

၆၆။ ဆန့်ထုတ်သန်စွမ်း	၈၅
၆၇။ သုံးထောင့်	၈၆



၆၈။ အောက်ပိုင်းကွေး	၈၇
၆၉။ အောက်ဘက်မျက်နှာမူသောခွေး	၈၈
၇၀။ ရေကူးခြင်း	၈၉
၇၁။ အောက်ပိုင်းညှစ်	၉၀
၇၂။ ဦးညှစ်ခြင်း	၉၁
၇၃။ ပုခုံးတံတား	၉၂
၇၄။ ကျောရိုးတွန့်လိမ်	၉၃
၇၅။ ဆန့်ထုတ်သန်စွမ်းလေ့ကျင့်ခန်းတွဲ	၉၄

၇၆။ သွားရင်းလာရင်း	၉၇
၇၇။ ကုလားထိုင်ဆောင့်ကြောင့်	၉၈
၇၈။ လက်မောင်းနောက်ကြောသားလေ့ကျင့်ခန်း	၉၉
၇၉။ တင်ပါးမြှင့်	၁၀၀
၈၀။ ဘေးစောင်းတွန့်လိမ်ခြင်း	၁၀၁
၈၁။ အောက်ပိုင်းမြှောက်	၁၀၂
၈၂။ ဆောင့်ကြောင့်ဘေးကန်	၁၀၃
၈၃။ တံတောင်ဆစ်နှင့် ဒိုက်ထိုး	၁၀၄
၈၄။ တွန်းတင်	၁၀၅
၈၅။ သွားရင်းလာရင်း လေ့ကျင့်ခန်းတွဲ	၁၀၆